

MDwise အဖွဲ့ဝင်များ အတွက် အကြံများ ကျန်းမာသော အင်ဒီးယားနား အစီအစဉ် (HIP)

ကျွန်တော်တို့၏ ဖောက်သည် ဝန်ဆောင်မှုနံပါတ်မှာ-
1.800.356.1204



ကျွန်တော်တို့ နံနက် 8 နာရီ - ည 8 နာရီအထိ ဖွင့်ပါသည်။

သင့်ဖုန်းခေါ်သည့်အခါ ရွေးချယ်မှု ၂ ကိုနှိပ်ပါ။ ထို့နောက် ကျန်းမာသော အင်ဒီးယားနား အစီအစဉ် အတွက် ရွေးချယ်မှု 2 ကိုနှိပ်ပါ။ နောက်ဆုံးတွင် ရွေးချယ်မှု 3 ကို နှိပ်ပါ။ သင်လိုအပ်သော ဘာသာစကား ကိုပြောဆိုပါ။ သင့်နှင့် ပြောဆိုရာတွင် ကူညီရန် စကားပြန်တစ်ယောက်အား ဖုန်းသို့ ခေါ်ဆိုပေးပါမည်။ စကားပြန်ရောက်လာသည်အထိ လိုင်းပေါ်တွင် နေပေးပါ။ ဖောက်သည် ဝန်ဆောင်မှုက သင့်အမည်၊ မွေးနေ့သက္ကရာဇ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် MDwise ID နံပါတ် (သင့် ID ကတ်တွင် ပါရှိသည့်အတိုင်း) တို့ကို မေးမြန်းပါမည်။ ယင်းမှာ ကျွန်တော်တို့သည် မှန်ကန်သည့် ပုဂ္ဂိုလ်အား ပြောဆိုနေကြောင်း သေချာစေပြီး အချက်အလက်များကို အပိုဒတ်ပြုလုပ်ရန် ဖြစ်ပါသည်။

အောက်ပါတို့နှင့် ပတ်သက်ပြီး ကူညီနိုင်ပါသည်-

1. သင့်ဆေးကုသသည့် ချိန်းဆိုမှုအတွက် စကားပြန်များ။
2. သင့်အတွက် သတ်မှတ်ထားသည့် ဆရာဝန် ။
3. သင့်ဆရာဝန်ကို မည်သို့ ရွေးချယ် လဲလှယ်နိုင်သည်။
4. ဆေးဝါးကုသသည့် ဝန်ဆောင်မှုများအတွက် ငွေပေးချေရန် တောင်းလာခဲ့လျှင် သင်ဘာလုပ်ရမည်။



MDwise က ဆေးဝါးကုသသည့် ချိန်းဆိုမှုများသို့ ကားဖြင့်လာနိုင်ရန် ကူညီနိုင်ပါသည်။*



ချိန်းဆိုမှု မတိုင်မီ အနည်းဆုံး အလုပ်ရက် နှစ်ရက်ခန့်တွင် ခေါ်ဆိုပါ။ အောက်ပါတို့ကို ကျွန်တော်တို့ သိရန်လိုအပ်ပါသည်-

- သင်၏ လိပ်စာနှင့် ဖုန်းနံပါတ်
- ဆရာဝန်၏ ချိန်းဆိုမှု ရက်စွဲ
- ဆရာဝန်၏ ချိန်းဆိုမှု အချိန်
- ဆရာဝန်၏အမည် သို့မဟုတ် ရုံးခန်းအမည်
- ဆရာဝန်၏ လိပ်စာနှင့် ဖုန်းနံပါတ်
- သင့်နှင့်အတူ စီးနင်းလိုက်ပါမည့် လူအရေအတွက်
- ဘီးတပ်တွန်းလှည်းကား လိုအပ်မှု ရှိမရှိ။

လာကြိုရန်အတွက် ဘယ်အချိန်တွင် အဆင်သင့်ပြင်ထားရမည်ကို ပြောပါမည်။ အိမ်သို့ပြန်ရန် အဆင်သင့်ဖြစ်ပါက **1.800.356.1204** တွင် ကျွန်တော်တို့ကို ခေါ်ဆိုပါ။ ရွေးချယ်မှု ၂ ကိုနှိပ်ပါ။ ထို့နောက် ကျန်းမာသော အင်ဒီးယားနား အစီအစဉ် အတွက် ရွေးချယ်မှု 2 ကိုနှိပ်ပါ။ ထို့နောက် ရွေးချယ်မှု 2၊ နောက်ဆုံးတွင် ရွေးချယ်မှု 3 ကို နှိပ်ပါ။ သင်၏ ချိန်းဆိုမှုအတွက် သင့်ကြိုကြိုရန် သယ်ယူပို့ဆောင်ရေးကို ကျွန်တော်တို့ စီစဉ်ပါမည်။

*HIP အစီအစဉ်များ အားလုံးကို ဆရာဝန်ထံသို့ ကားစီစဉ်ပေးခြင်း မရှိပါ။



သင် သို့မဟုတ် သင့်ကလေး၏ ဆေးဝါး သို့မဟုတ် ဆေးညွှန်းမလိုပဲ ဝယ်ယူနိုင်သော ဆေးဝါးများကို လိုအပ်သောအခါ သင့်ဆရာဝန်က ဆေးညွှန်းရေးပေးပါလိမ့်မည်။ ထိုဆေးညွှန်းကို ဆေးဆိုင်သို့ ယူသွားနိုင်ပါသည်။

သင့်ဆရာဝန်က သူ/ သူမက သင့်အတွက် ညွှန်းဆိုထားသည့် ဆေးဝါးများကို မည်သို့ သောက်ရမည်ကို ရှင်းပြနိုင်ပါသည်။ မည်သည့် HIP အစီအစဉ်ကို သင်ယူထားသည့်ပေါ်တွင် မူတည်ပြီး သင့်ဆေးညွှန်းများအတွက် စရိတ်ပေးမှုများ ရရှိပါမည်။

ဆေးဆိုင်တွင် သင့်ဆေး ဖြည့်တင်းရယူရန်နှင့် ပတ်သက်ပြီး မေးခွန်း သို့မဟုတ် ပြဿနာရှိပါက **1.844.336.2677** သို့ ခေါ်ဆိုနိုင်ပါသည်။ ရွေးချယ်မှု 2 ကိုရွေးပါ။ ထို့နောက် သင့်ဖုန်းပေါ်မှ ကီးခလုတ်ကို အသုံးပြုပြီး သင့် အဖွဲ့ဝင် ID ကတ်ပေါ်တွင် ပါရှိသည့် အဖွဲ့ဝင် ID နံပါတ်ကို ရိုက်ထည့်ပါ။

ဆေးဆိုင် ရှာဖွေရာတွင် အကူအညီလိုအပ်ပါက MDwise ဖောက်သည် ဝန်ဆောင်မှုကို ဖုန်းခေါ်ဆိုပါ **1.800.356.1204**။



ပတ်ဝန်းကျင်ဆိုင်ရာ သင်၏ ဆရာဝန်

သင်သည် ဆရာဝန်တစ်ဦးကို ချက်ချင်း မရွေးချယ်ပါက ဆရာဝန်တစ်ဦးကို သင့်အား သတ်မှတ်ပေးပါလိမ့်မည်။ သင့်ဆရာဝန်ကို ဖောက်သည် ဝန်ဆောင်မှု **1.800.356.1204** သို့ ဖုန်းခေါ်ဆိုပြီး လဲလှယ်နိုင်ပါသည်။ ရွေးချယ်မှု 1 ကိုနှိပ်ပါ။ ထို့နောက် ကျန်းမာသော အင်ဒီးယားနား အစီအစဉ် အတွက် ရွေးချယ်မှု 2 ကိုနှိပ်ပါ။ ထို့နောက် ရွေးချယ်မှု 2 ကိုနှိပ်ပြီး နောက်ဆုံးတွင် ရွေးချယ်မှု 3 ကို နှိပ်ပါ။

သင့်ဆရာဝန်နှင့် သင်၏ဆက်ဆံရေးမှာ အလွန်အရေးကြီးပါသည်။ သင့်ဆရာဝန်၏ ရုံးခန်းသို့ စကားပြောဆိုရန် လိုအပ်ပါက သင်လိုအပ်သော ဘာသာစကားကို ပြောဆိုပါ။ သင့်ကို စကားပြောဆိုရာတွင် အကူအညီပေးရန် ဖုန်းစကားပြန် သို့မဟုတ် လူတစ်ဦးကို ပေးပါလိမ့်မည်။

သင့်ချိန်းဆိုမှုအား မသွားနိုင်လျှင် ဖုန်းခေါ်ဆိုပြီး ဖျက်ရန်လိုပါသည်။ သင့်ချိန်းဆိုမှုမတိုင်မီ အနည်းဆုံး တစ်ရက်အလိုတွင် ယင်းကို ပြုလုပ်ပါ။ သင့်ဆရာဝန် သို့မဟုတ် MDwise ထံမှ ဖုန်းခေါ်ဆိုမှု သို့မဟုတ် သတင်းစကား ရရှိပါက ချက်ချင်း ပြန်လည်ခေါ်ဆိုပါ။ အရေးကြီးသည့် အချက်အလက်များ မျှဝေရန် သင့်အား ဆက်သွယ်နေပါသည်။ သင့်ကို ကူညီရန် ရှိပါသည်။

+ NURSE on-call သင့်ဆရာဝန်အား တွေ့ရန် သို့မဟုတ် အရေးပေါ်ခန်းသို့ သွားရန်ကို ဆုံးဖြတ်နိုင်ရန် အကူအညီလိုပါသလား။ ကျွန်တော်တို့ရဲ့ 24 နာရီ 7 ရက်လုံး ရရှိသည့် အွန်ကော့သုနာပြုကို ခေါ်ဆိုပါ။ နံပါတ်မှာ **1.800.356.1204** ဖြစ်ပြီး၊ ပြီးနောက် ရွေးချယ်မှု 4 ကို နှိပ်ပါ။

\$ သင်၏ POWER အကောင့် လှူဒါန်းမှုများအား ပေးခြင်း

သင်၏ POWER အကောင့်သို့ လစဉ် ငွေထည့်ဝင်မှုများ ပြုလုပ်ရန် အရေးကြီးပါသည်။

အောက်ပါတို့မှာ ပေးချေမှု ရွေးချယ်စရာများ ဖြစ်ပါသည်-

- ငွေထုတ် သို့မဟုတ် ခရက်ဒစ်ကတ်အား ဖုန်းဖြင့်ပေးရန်- **1.866.539.4092** သို့ ခေါ်ဆိုပါ။
- WISEpay အသုံးပြုပြီး အွန်လိုင်းမှ ပေးခြင်း- **MDwise.org/wisepay**
WISEpay အတွက် အကူအညီလိုပါက **1.866.539.4092** ကို ခေါ်ဆိုပါ။
- ချက်လက်မှတ် သို့မဟုတ် ငွေအော်ဒါဖြင့် ပေးခြင်း- သင့်ငွေတောင်းခံလွှာပေါ်ရှိ လိပ်စာသို့ ချက်လက်မှတ် သို့မဟုတ် ငွေအော်ဒါကို ပို့ပါ။

နောက်ထပ် ပေးချေမှု ရွေးချယ်စရာများအတွက် **MDwise.org/hippayment** သို့ သွားကြည့်ပါ။

ကျွန်ုပ်၏ ဆရာဝန်မှာ -

ဖြစ်ပြီး သူ၏ ဖုန်းနံပါတ်မှာ -

